



# ***Energizer***®



## **POWERMAX P550S**






**1.1**



**1.2**


**2.1**



**2.2**

**2.3**

### 3.1



### 3.2

## သင့်၏ လက်ကိုင်ဖုန်းကို မိတ်ဆက်ပေးခြင်း

သင့်မိတ်ဆက်ပေးမှု၏ ကိန်းတန်ဖိုးများ၊ မိတ်ဆက်ပေးခြင်းများ၊ သင်္ကေတအမျိုးအစားများ၊  
အခြေခံအားဖြင့်ကို လေ့လာပါ။

### ကိန်းတန်ဖိုးများ

သင့်ဖုန်း၏ အခြေခံဖွဲ့စည်းပုံအား အောက်ဖော်ပြပါ အချက်အလက်များကို သင့်ရရှိမိလိမ့်မည်။  
(စာမျက်နှာ 1- 1.1 ကိုဖတ်ပါ။)

အောက်ဖော်ပြပါအချက်အလက်များကို အခြေခံအားဖြင့် အချက်အလက်ပေးပို့ပေး သည့်

အမှတ်	ကိန်းတန်ဖိုး	အခြေခံအားဖြင့်
1	ပါဝါခလုတ်	မိတ်ဆက်ပေးမှု ဖန်သားပင်ကို ပိတ်ထားရန်နှင့် ကိရိယာ အဖြေအပိတ် ပြုလုပ်ရန် ခြေမိပါသည်။
2	အသံ ခန့်ညှိခလုတ်	အသံပေးခန်းများနှင့် တယူလီဖုန်းပြုမည့်သံကို ခန့်ညှိခြင်းဖြစ်ပါသည်။ ရုပ်သံထုတ်လွှတ်မှုများ၏ အသံအတိုးအက်ယူကိုလည်းဘဲ ခန့်ညှိခြင်းဖြစ်ပါသည်။
3	အောက်ကူသို့	ယခင်မိတ်ဆက်ပေးမှု screen သို့မဟုတ် အစီအစဉ်စာရင်း menu သို့ ပြန်လည်ရောက်ရှိခြင်းဖြစ်ပါသည်။ တစ်ခုခု လုပ်ဆောင်နေသည့် ဆော့ဝဲလ်များကို လည်းဘဲ သင့်အား ပိတ်ခြင်းဖြစ်ပါသည်။
4	မူလနေရာဟုများ	လုပ်ဆောင်နေသည့် ဆော့ဝဲလ်များကို ဖြစ်လာမှု မူလနေရာ ဟုများမိတ်ဆက်ပေးမှု သို့ တိုက်ရိုက် ပြန်ဆောင်ပေးပါသည်။
5	အစီအစဉ်စာရင်းမျိုး	သင့်ရောက်နေသော မိတ်ဆက်ပေးမှုနေရာ သို့မဟုတ် ဆော့ဝဲလ်များ၏ မျိုးဆောင်ရန်ကိစ္စများသို့ ဝင်ရောက်ခြင်းဖြစ်ပါသည်။

# မိတ္ကူပုဒ်

သင့်၏မိုဘိုင်းဖုန်း မိတ္ကူပုဒ်ကို အောက်မှာ ဖော်ပြထားသည့်အတိုင်း ဒီဗီဒီယိုဖုန်းပုံစံအတိုင်း  
(စာမိတ္ကူ 1-1.2 ကိုဖတ်ပါ)

## သင်္ကေတ/ထင်ရှား

မိတ္ကူပုဒ်၏ ထိပ်ပေဒုတိယပုံစံအတိုင်း ဖုန်း၏ အနေအထားကို ဖော်ပြနေသည့် သင်္ကေတ/ထင်ရှား အဖော်ကားကို လေ့လာပါ:

	အင်္ဂါပ အသံအား		ဝိုင်-ဖိုင် ဝီတုဆက်သွယ်ရေး
	ဘလူးတူ့စ် ဖြေတန်းရေး		USB ဝီတုဆက်သွယ်ရေး
	ဘက်ထရီ မီတာ		သတင်း အသံစု
	တုန်ခါး ပရိုဖိုင်း		အီးမေးလ် အသံစု
	သတိပေးတုန်ခါး ဖြေတန်းရေး		ခိုင်းဆက် အလုပ်လုပ်သည့်
	နားအုံနားဖွဲ့ကုန် ဝီတုဆက်သွယ်ရေး		အသံပိတ် ပရိုဖိုင်း

## သင့်၏ လက်ကိုင်မိုဘိုင်းဖုန်း ကိုပုံဆွဲခြင်း

သင့်၏ မိုဘိုင်းဖုန်း ပထမဦးဆုံး အသုံးပြုရန် setting ခြင်းများကို စတင်ပါ။

### ဘက်ထရီနှင့် ဆင်းကားကို ထည့်သွင်းပါ။

သင့်သည် ဆယုလူလာ ဝန်ဆောင်မှုကို ပုံမှန် ဝယုယူလိုကုသောအခါ သင့်သည် ပုဂံလှရေး မွတ်ပုံတင်နံပါတ် (PIN) ဌှင့် စိတ်ဗဟိုကို ဝန်ဆောင်မှုများကဲ့သို့ သို့သော် အသေးစိတ် ငြင်းပွားကား သဘော တူညီမိန်းမနှင့် ပုံမှန်ဝယုယူသူ စာရင်းသြဋ်ဆင်းကားကို ရရှိပါလိမ့်မည်။  
ဘက်ထရီနှင့် ဆင်းကား ထည့်သြဋ်ရန်

1. ဘက်ထရီ အဖုန်းကို ဖယုလိုကုပါ။

(စာမိကျွာ 2- 2.1 ကို ဖတ်ကညပါ)

2. ဆင်းကားကို ထည့်သြဋ်ပါ။

သင့်၏ဖုန်းတင်ြ ဆင်းကား ထည့်ပေါက် 2 ခုရှိပါသည်။ ဆင်းကား 2 ကားကို သုံးခင်ြပိုပြီး ယင်းဆင်းကားအဖုန်းတင်ြရဟင်းလဲခလုတုရှိပါသည်။

(စာမိကျွာ 2- 2.2 ကို ဖတ်ကညပါ)

- ဖုန်းအတင်ြ ဆင်းကား၏ ရေကြောင့်ရှိသောဖုန်းကို အောကုဖုန်း မိကျွာပီ၍ ထည့်ပါ။
- ဆင်းကားကို ထည့်သြဋ်ခင်းမျှိဘဲ သင့်ဖုန်း၏ ကြံယက် မရှိသော ဝန်ဆောင်မှုနှင့် မိုး အဓိကျကို အသုံးပြုခြင်းသည်။

3. ဘက်ထရီကို ထည့်သြဋ်ပါ။

(စာမိကျွာ 2- 2.3 ကို ဖတ်ကညပါ)

4. ဘက်ထရီ အဖုန်းကို ပုံဆွဲတပုပါ။



## မွတုဉာဏာကာဒုကို ထည့်သြဉ်ပါ (စိတုခကီကုရေတြိယုမး)

သဒုသည နောကုထပုအပို ရူပသံဖိုဉ်မား သိုလောဉ်ရန မွတုဉာဏာကာဒုကို ထည့်သြဉ်ရမည။

- ကြိတ်တာပေဉ်တငြ မွတုဉာဏာကာဒုကို ပုံစံချခဉ်းသည သဉ်၏ဖုနုဉ်းဉ်း သဟဇာတ မျဖစ ပါ။  
ဖုနုးတငြသာ မွတုဉာဏာကာဒုကို ပုံစံခံပါ။

1. ဘကုထရီ အဖုနုးကို ဖယုလိုကုပါ။

(စာမ်ကွာ 3- 3.1ကိုဃုကညပါ)

2. မွတုဉာဏာ စိုကုစရာကို တံဆိပုရွိသညဖကုကို အပေဉ်ဖကု မ်ကွာမျုပီး ထည့်သြဉ်ပါ။

(စာမ်ကွာ 3- 3.2ကိုဃုကညပါ)

## အချစ်ခံ ဆော့ရှင်ကုမ်းကို အသုံးပြုရန်

သင့်မိဘိုးဖုန်း၏ အချစ်ခံလုပ်ငန်းခွင်များ မညွှန်သို့မူ ဆော့ရှင်သည့်ကို လေ့လာပါ။


### သင့်ဖုန်း ဖြေခင်းပုံ ပြည့်စုံ

သင့်ဖုန်းကို ဖြေခင်း

1. ပါဝါခလုတ်ကို ဖန်ကာဖန်ကွဲပေးပါ။
  2. သင့်၏ ပင့်ခံပါတု ရှိကုထည့်ပီး (အကယု၍ လိုအပုလွင့်) OKကိုပွဲပပါ
- သင့်၏ဖုန်းကို ပိတ်ရန် အပေမု အဆင့် 1ကို သက်ပါ။

### မိမိနှင့် ဆော့ဝဲလုမ်း အသုံးပြုပီခင်းယူရန်




မိမိနှင့် ဆော့ဝဲလုမ်း အသုံးပြုပီခင်းယူရန်

1. မိမိကျပုတင်၍ သင့်၏ဖုန်းအတင်၍ သင်ထားသော ဆော့ဝဲလု စာရင်းများ ပေလုလာစေရန်မုလဟုမုးမိမိကျပုတင်၍  ခလုတ်ကိုပွဲပပါ။
2. တစုခား စာမိကွာမုး၍ ဆော့ဝဲလုappsမုး ဝင့်ရောကု အသုံးပြုပီဖို့ သင့်၏လကုကို ဘယုဖကု သို့မဟုတု ညာဖကုသို့မူ စဲဖြေလုးပေးပါ။
3. ဆော့ဝဲလုသို့မူ ဝင့်ရောကုရန် မညသည icon သကောတကိုမဆို ဖွဲပပေးပါ။
4. ဆော့ဝဲလုမုထကြရန် မိမိကျပုအောကုရခ၍ Back နောကျပုသင်၍ခလုတ် သို့မဟုတု မုလဟုမုး ခလုတ်ကိုပွဲပပါ။



## အချစ်ခေတ်ဆိုး၊ ဆော့ဒရိုက်ကွမ်းကို အသုံးပြုခြင်း

ဤအခန်းကဏ္ဍတစ်ခု ဖုန်းရယူဖွဲ့စည်းခြင်းနှင့် ဖုန်းခေတ်ဆိုးကို လေ့လာပါ။

### ဖုန်းခေတ်ဆိုးခြင်း

1. ဆော့ဒရိုက် မှီ သို့မဟုတ် မူလမိကွည့်ပုဒ်homeရွှိ  ဖုန်း icon သင်္ကေတကို ဝှံ့ပုပါ။
2. ရေယာကုပွဲ ဖုန်းနံပါတ်ကို ဝှံ့ပုပါ။
3. ဖုန်းခေတ်ဆိုး၊ စတင်ဖို့  ကို ဝှံ့ပုပါ။
4. ခေတ်ဆိုး၊ ပီဆိုးဖို့  ကို ဝှံ့ပုပါ။

### ဖုန်းရယူဖွဲ့စည်းခြင်း

1. သင့်ထံ ဖုန်းဝင်လာသောအခါ ရယူဖွဲ့စည်းခြင်းအတိုင်း ဖုန်း icon  သင်္ကေတကို ညာဖက်သို့ ဆဲြေ့ခြင်း သို့မဟုတ် ခေတ်ဆိုးကို ပြင်ပယူရန် ဘယူဖက်သို့ ဆဲြေ့ပါ။
2. ဖုန်းခေတ်ဆိုး၊ အဆိုးသတိရန်  ကို ဝှံ့ပုပါ။

## သတင်း၊ ဗဟုသုတနှင့် ပို့ခြင်း

ဤအခန်းကဏ္ဍတစ်ခု မညွှန်သို့ ပို့ရန်နှင့် လက်ခံရန် လေ့လာပါ။


- စာသားသတင်း (SMS).
- ရုပ်သံသတင်း (MMS).



3. မွတုထားရန် မ်ကညုပုထိပုပေဒ်ရွှ်  ကိစ္စိပုပါ။

**အဆကုအသပြု ရွာဖျေရဲဒ်း**

- 1. ဆော့ဝဲလု စာရဲဒ်းတဲဒ်အဆကုအသပြုမား  ကိစ္စိပုပါ။
- 2. အောကုရဲခမ္မ အပေဒ်သိုၤ သုဒ်၏လကူဖုဒ် စာရဲဒ်းမားကို လိုမ္မတုဒ်စဲပြုပါ သိုၤ မဟုတု ရွာဖျေလုတု

 ကိစ္စိပုပါး ပထမအမည သိုၤ မဟုတု နောကုဆုံးအမညကို ရိုကုထညပါ။


3. ဆကုသပြုမား အသေးစိတုကို ဖုကညုရန် နာမည သိုၤ မဟုတု အဆကုအသပြု ရူပုံကိုခိပုပါ။

အကယုၤၤသုဒ်သုဒ် ဆကုသပြုခေဒ်ခိမား ပီလုပုလိုလ်ဒ် ဖုနးနံပါတုကိစ္စိပုပါ။

**တေးဂီတ နားဆဲဍုဒ်း**

တေးဂီတ ဖျေစကု သိုၤ မဟုတု FM ရေဒီယို တိုၤ မွတုစုဆုဒ် တေးဂီတကို မညကုသိုၤ နားထောဒ်ရမညကို လေ့လာပါ။

**FM ရေဒီယိုကို နားထောဒ်ဍုဒ်း**

- 1. သုဒ်၏ဖုနးတဲဒ်နားဖုကပုတပုဆုဒ်ပါ။
- 2. ဆော့ဝဲလု စာရဲဒ်းတဲဒ် FM ရေဒီယို  ကိစ္စိပုပါ။
- 3. အသံလဲဒ်ဂြဲနကို ရုဟုဒ်းယုရန် အောကုရဲခမ္မ ကိရိယာဘားကို အသ့ပီပါ။

**တေးဂီတ ဖိုဒ်မားကို နားဆဲဍုဒ်း**

ပထမဦးစၢ် သုဒ်၏ဖုနး အတဲဒ်ပိုဒ်း မွတုဘာဏု သိုၤ မဟုတု မိုကုခရိုSDကားဒ် အတဲဒ်သိုၤ တေးဂီတ ဖိုဒ်မားကို ကူးယူပါ။


1. ဆော့ဝဲလု စာရဲဒ်းတဲဒ်တေးဂီတ  ကိစ္စိပုပါ။

2. မ်ကညုပုထိ ပထိပိုဒ်းရွှ် အစီအစဉ်ကို ရေဒီယိုပီး သုဒ်နားထောဒ်ခဲဒ်သော သိခဲဒ်းကိုခိပုပါ။

3. အောက်ဖော်ပြပါအချက်အလက်များကို အသုံးပြုပြီး ခေတ်ရပ်တန့်မှုနှင့် ထပ်ကာနားထောင့်များ၊ သိမ်းငွေများတို့ကို သင်္ချာပုံစံပြုပါ။

### တောကို အသုံးပြုခြင်း




သင့်အဖို့သော တောဆိုင်များကို မညွှန်သို့၊ ဝင်ရောက်ဖွဲ့စည်းမှုများမညွှန် လေ့လာပါ။

1. ဆော့ဝဲလ် စာရင်းတင်၊ တောဆိုင်ဖွဲ့စည်းမှု Browser  ကို ပြုပါ။
2. လိုပုံစံများကို ပြုပြီး သင့်ဖွဲ့စည်းလိုသော တောဆိုင်၏ လိုပုံစံကို ရှိပါ။

## ကဏ္ဍမရာကို အသုံးပြုခြင်း

အရေခံ ဓါတုပုံများ ဖြန့်ချိပေးခြင်း၊ ရိုက်ကူးခြင်းကို လေ့လာခြင်း

### ဓါတုပုံများ ရိုက်ကူးခြင်း

1. ဆော့လဲလှ စာရင်းတင် ကဏ္ဍမရာ သင်္ကေတ  ကိုနှိပ်ပါ။
2. ဓါတုပုံခိန်ရပြုခြင်းတင် မွန်ဘီလူးကို ခိန်ညှိပါ။ လိုအပ်သော ခိန်ညှိမှု၊ ရရှိရန် ခိန်ညှိမှု၊ settings ခလုတ်  ကိုနှိပ်ပေးခြင်းဖြင့် ပြုလုပ်ပါ။
3. ဓါတုပုံ ရိုက်ကူးရန် မိကွည့်ပုံပေးပေးရန် ရိုက်ကူးခလုတ်  ကိုနှိပ်ပါ။ အလိုအလျောက် မှတ်ထားပါလိမ့်မည်။


### ရိုက်ကူးပြီး ဓါတုပုံများ ဖြန့်ချိခြင်း

ဆော့လဲလှ စာရင်းတင် Gallery ပခန်း  ကိုနှိပ်ပါ။ ထိုနောက် သင့်ဖုန်းဖြင့် ရိုက်ထားသော ဓါတုပုံများအားလုံး ပြမည်ဖြစ်ရန် ကဏ္ဍမရာ ဖိုင်တွဲ  3 ကို ရွေးချယ်ပါ။

## အငုတ်တနကု ခိတုဆကျခင်း

အငုတ်တနကု ခိတုဆကျခင်းနှင့် သင့်၏ဖုန်း ခိနည်ဖို့ အရေခခံမ်းကို လေ့လာပါ။

### ခိတုဆကုမ; အသစုကို ပေါင်းထည့်ပါ


1. ကိရိယာ ခိနည်ခင်းသို့ ဝင်ရောက်ရန် ဆော့ဝဲလု စာရင်းတင်ခိနည်မ;မ်းSettings  ကိန့်ပုပါ။
2. "More..." ရေြခိယုမ;ကိန့်ပုပါ။ ထိုနောက် မိဘိုင်းကိန့်ယကုမ်းနှင့် လကုခဝင်ရောက်ရန် Access Point Names အမည့်မ်းကိုန့်ပုပါ။ ယခု သင့်ခိနည်လိသော ဆင်းကာဒုကို ရေြခိယုပါ။
3. မိုးကီးကိန့်ပုပီး APNအသစုကို ရေြခိယုပါ။ ထိုနောက် သင့်မိဘိုင်းကုမလဏီအရ သတုမ့တုခ်ကုမ်းရိကုပါ။

အရေခခံ သတုမ့တုခ်ကုမ်းမ္း:

- အမည့်
- APN
- အသုံပီအမည့်
- စကားဝကု

အခိပုမိဘိုင်းဖုန်း ကုမလဏီမ်းသည့် Proxy Servers ပရိဆီ ဆာဗာမ်း အသုံပီပါသည့်။ နောက်ထု သတင်းအင်ကုအလကုမ်းအတကြ သင့်၏မိဘိုင်းဖုန်း ကုမလဏီ ခိနည်ခင်းမ်းကို ရည့်ညန့်ပါသည့်။

4. သင့် လိုအပသော အင်ကုအလကုမ်း ရိကုထည့်ပီးသောအခါ မိန့်ကိုန့်ပုပီးနောက် မ့တုထား ပါ။



အကယု၍ သင့်တင်တူညီသော ဆင်းကာဒုအတကြ APNအဆင့်ခင်း ခိနည်ခင်းမ်းရိလင့် သင့်မည့်သည့် တစု အသုံပီလိုသည့်ကို အမည့်၏ဘေးရိ  ကိန့်ပုပီး ရေြခိယုပါ။

တုခး ခိတုဆကျခင်း ပေါင်းထည့်ရန် အဆင့်3မ့ ထပုကာလုပုပါ။



## မိုဘိုင်း ကုမလင်စီမ်းအဖွဲ့ကား ခလုတု (ဆင်းကာဒုမ်း)

အကယုၤၤသုၤသုၤ ဆင်းကာဒုမ်း အဆင်းဆင်းကို အသံ့ပီပီ တုၤဘးတုၤစုၤကို ခလုတုၤတုၤဟင်းခင်းပိက အောကုၤပါအဆင်းအတိုင်း လုပုပါ။

1. ဆော့ဝဲလု စာရင်းတင်ကိရိယာ ခိန့်ညိုခင်းကို ဝင်ရောကုရနဲ Settings ခိန့်ညိုမးမ်း  ကိန့်ပုပါ။
2.  SIM cards ကိန့်ပုပါ။
3. စိတုဆက်ကုဒေတာ ခိတုဆကျခင်းကို ရေခြံယုပီး သင်အသံ့ပီလိုသော ဆင်းကာဒုကို ရေခြံယုပါ။